

သူစိမ်းမြန်လူ နှု၊ <thu zein: myan lu> (古)生人, 外人
 သူစိမ်းလူစိမ်း နှု၊ <thu zein: lu zein:> 生人
 သူစိမ်းသူကျက် နှု၊ <<thu zein: thu gyet> 自己所接触过
 的生人和熟人
 သူစိမ်းသူရှမ်း နှု၊ <thu zein: thu yun:> 生人
 သူဆင်းရဲ နှု၊ <thu zin: ye:> 穷人
 သူဆွဲ နှု၊ <thu zun> ①哑巴 ②瘫子
 သူ့ဇာသနင်း နှု၊ <thu za' th-nin:> (诗)天帝
 သူ့ဇာ နှု၊ <thu za> = သူ့ဇာတာ
 သူ့ဇာပျို နှု၊ <thu za pyo> 少女
 သူ့ဇွေး နှု၊ <th-htei:> 富翁, 阔佬
 သူ့ဇွေးဖြစ်ဇွေးဖြစ် ကဝ၊ <th-htei: byit khwei: byit> 孤注一
 掷, 不顾一切
 သူ့ဇွေးသူကြွယ် နှု၊ <th-htei: th- gywe> = သူ့ဇွေး
 သူတကာ နှု၊ <thu d-ga> 所有人, 其他人
 သူတခွန်းငါတခွန်း I နှု၊ <thu t-khun: nga t-khun:> 小争
 执: အကြီးအကျယ်မဟုတ်ပါဘူး။ ~ ဖြစ်ကြတယ်။ 不是很厉
 害的争吵, 只是小的争执。 II ကဝ၊ <thu t-khun: nga
 t-khun:> 你一言我一语, 七嘴八舌: ~ ဝိုင်းဝန်းပြောကြ
 သည်။ 大家七嘴八舌地说了一通。
 သူတထူး နှု၊ <thu t-htu:> 别人, 人家, 他人
 သူတပါး နှု၊ <thu d-ba:> 别人, 人家, 他人: ~ ကိုအားကိုး
 သည်။ 依靠别人。
 သူတပြန်ကိုယ်တပြန် ကဝ၊ <thu d- byan ko d-byan> 相互
 地(攻击, 打): ~ ဆဲတယ်။ 相互漫骂。 / ~ ထိုးကြတယ်။
 相互殴打。
 သူတပြန်ငါတပြန် ကဝ၊ <thu d-byan nga d-byan> = သူတ
 ပြန်ကိုယ်တပြန်
 သူတဖက်သား နှု၊ <thu t-bet tha:> 别人, 对方: ~ နားမ
 ခံသာအောင်ပြောနေ။ 别说得那么难听, 让对方难以接受。
 သူတမျိုးငါတပ် ကဝ၊ <thu t-myo: nga t-phon> 各搞一套
 地, 各不相同地
 သူတထူငါတမင်း ကဝ၊ <thu t-iu nga t-min:> ①四方割
 据 ②各自为政
 သူတလဲငါတလဲ ကဝ၊ <thu t-le: nga t-le:> 相互, 轮流地:
 ~ တရားစွဲနေကြသည်။ 两个人互相控告。 / ~ လုပ်လိုက်ရာ
 မကြာမီပြီးသွားသည်။ 你也干我也干, 不一会儿就干完了。
 သူတလှည့်ငါတပြန် ကဝ၊ <thu t-hle' nga t-byan> = သူတပြန်
 ကိုယ်တပြန်
 သူတော် ဝ၊ <thu daw> ①【佛】修行者, 行者 ② = မိုးသ
 တော်
 သူတော်ကောင်း နှု၊ <thu daw gaun:> 善人, 好人, 君子,
 同义词有: သူတော်ကောင်း: သူတော်စစ်, သူတော်စွာ, သူတော်မြတ်,
 သူတော်မှန်

သူတော်စင် နှု၊ <thu daw zin> 善人, 贤人
 သူတော်ယောင် နှု၊ <thu daw yaun> 伪君子, 伪善者
 သူတော်သူမြတ် နှု၊ <thu daw thu myat> 圣人, 贤人
 သူတောင်းစား နှု၊ <dh-daun: za:> 乞丐, 叫花子
 သူထင်သူသိ ကဝ၊ <thu htin thu thi> 公开地, 明显地
 သူနာ နှု၊ <thu na> 病人, 患者: ~ ကုထင် 病床 /
 ~ ခန်း 病房 / ~ စောင့် 看护病人者 / ~ စစ်တမ်း
 病历 / ~ တင်ကား 救护车 / ~ တင်ကပ်ပွဲ 担架队
 / ~ တင်ယာဉ် 救护车 / ~ ထမ်းစင် 担架 / ~ ရုံ
 诊所
 သူနာကိုယ်ရ ကဝ၊ <thu na ko ya> 损人利己地
 သူနာကိုယ်သာ ကဝ၊ <thu na ko tha> 损人利己地
 သူနာပြု နှု၊ <thu na byu> 护士: ~ ကား 救护车 /
 ~ ခန်း 救护室 / ~ ဆရာမ 女护士 / ~ ဆရာမ
 အတတ်သင်တန်း 护士训练班 / ~ တပ် 救护队
 ~ ပူး 护士长 / ~ ရုံ 救护站 / ~ အတတ် ပ
 理术, 急救术 / ~ အတတ်သင်ကျောင်း 护士学校
 သူနိုင်ငါညှိုး ကဝ၊ <thu nain nga hnayin:> 谁得势谁就
 欺负对方, 互相以势压人
 သူနပ် နှု၊ <thu nout> 贱民
 သူနပ်သူပွဲ နှု၊ <thu nout thu bwe:> 贱民
 သူနမ်း နှု၊ <thu hnan:> 疯子, 狂人
 သူပန် နှု၊ <dh- bon> 造反者, 起义者, 暴动者
 သူပန်စား နှု၊ <dh- bon za:> (古)食客, 门人, 化缘者
 သူပန်ထ က၊ <dh-bon hta> 起义, 暴动, 造反
 သူပန်သူကန် နှု၊ <dh- bon dh- gan> = သူပန်
 သူပျက် နှု၊ <thu byet> 坏蛋, 坏人
 သူပျက်သူလောင် နှု၊ <thu byet thu laun> = သူပျက်
 သူပြောငါပြော နှု၊ <thu byaw: nga byaw:> 人们的议论:
 ဒီလိုပဲပေါ့။ ~ နဲ့သိကုန်တာပေါ့။ 可不是吗? 大家一传都
 知道了。 / မင်းအကြောင်း ~ များနေတယ်။ 对你的情况
 大家都在议论纷纷。
 သူပြောလူပြော နှု၊ <thu byaw: lu byaw:> = သူပြောငါပြော
 သူရန်းစား နှု၊ <thu bon: za:> 乞丐, 叫花子
 သူမ နှု၊ <thu ma> 她
 သူမသာကိုယ်မသာ ကဝ၊ <thu m-tha ko m-tha> 不分胜负,
 不分上下, 旗鼓相当: ပိန်ပေါင်ပိန်ကြတာ ~ ပါပဲ။ 乒
 乓球比赛分不出高低。
 သူမသာငါမသာ ကဝ၊ <thu m-tha nga m-tha> = သူမသာ
 ကိုယ်မသာ
 သူမိုက် နှု၊ <thu mait> 坏人, 恶人
 သူများ နှု၊ <thu mya:> ①他人, 别人: ~ မသိစေနဲ့။ 别让
 他人知道! ②人家(指‘我’, 有亲热或俏皮的意味): ~
 ကဖြင့်မျှော်လိုက်ရတာရှင်။ 叫人家等得好苦哟! / ~ ဘာသာ